



မြန်မာနိုင်ငံသားများဘဏ်လီမိတက်

[အကျဉ်းချုပ်]

MCBဘဏ်သည် ပုဂ္ဂလိကဘဏ်လုပ်ငန်း ဆောင်ရွက်မှုများ ပိုမိုကျယ်ပြန့်လာစေရန်အတွက် ၁၉၉၁ ခုနှစ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အထူးကုမ္ပဏီအက်ဥပဒေနှင့်အညီ ဘဏ်တစ်ခုအဖြစ် စတင်တည်ထောင်ခဲ့ပါသည်။ ၁၉၉၂ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းလိုင်စင်ကိုရရှိခဲ့ပါသည်။ အစုရှယ်ယာအချို့မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပိုင်ဆိုင်ထားသောကြောင့် ဘဏ်လုပ်ငန်းမူဝါဒသည် မြန်မာနိုင်ငံတော်အစိုးရ၏ မဟာနည်းဗျူဟာအလိုက် အပြောင်းအလဲများ ရှိပါသည်။ အဓိကအားဖြင့် MCB ဘဏ်သည် ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ခြင်းနှင့် ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဦးတည်ပြီး၊ ပြည်ပကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ရန်အလို့ငှာ ကုန်သွယ်ရေးနှင့်ပတ်သက်၍ ချေးငွေများထုတ်ချေးပေးမှု နည်းဗျူဟာများကို ပိုင်ဆိုင်ထားသော ဘဏ်တစ်ခုအဖြစ် ထင်ရှားကျော်ကြားပါသည်။

၂၀၁၀ ခုနှစ်နောက်ပိုင်းမှစတင်၍ ဘဏ်ခွဲများတိုးချဲ့ခြင်းကို စတင်အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သောကြောင့် ၆ နှစ်တာကာလအတွင်း အမြတ်အစွန်း (၁၀) ဆအထိ ရှိလာပါသည်။ အနာဂတ်ကာလတွင်လည်း ဘဏ်ခွဲများတိုးချဲ့ခြင်းကို တက်ကြွစွာဆောင်ရွက်သွားရန် မဟာနည်းဗျူဟာများဖြင့် ချမှတ်ဆောင်ရွက်နေသောကြောင့် အမြတ်အစွန်း ပိုမိုများပြားလာစေရန် အလားအလာရှိနေပါသည်။ သို့သော် လုပ်ငန်းစဉ်များ အများအပြား ဆောင်ရွက်ရန်ရှိနေသည့်အပေါ် မူတည်၍ ဝန်ထမ်းများ၏ အရည်အချင်းမြှင့်တင်ခြင်း၊ ခေတ်မီဘဏ်လုပ်ငန်းနည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှုဖြင့် ထိရောက်သော လုပ်ငန်းစဉ်များကို အချိန်တိုအတွင်း ဆောင်ရွက်ခြင်း၊ အခြေခံစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ ဖွဲ့စည်းတည်ဆောက်ခြင်း စသည့်တို့မှာ စိန်ခေါ်မှုများအဖြစ် ရှိလာပေလိမ့်မည်။

MCB ဘဏ်သည် ကုန်သွယ်ရေးနှင့်စပ်လျဉ်း၍ အတွေ့အကြုံများစွာရှိသောကြောင့် အနာဂတ်မြန်မာနိုင်ငံ၏စီးပွားရေးအား နိုင်ငံတကာနှင့်ယှဉ်ပြိုင်လုပ်ဆောင်နိုင်ရန်အလို့ငှာ စီးပွားရေးအခွင့်အလမ်းများစွာ ရှိနေပါသည်။ သို့ဖြစ်ပါသောကြောင့် MCB ဘဏ်သည် မကြာတော့မည့် အနာဂတ်ကာလတွင် အလားအလာကောင်းမွန်သောဘဏ်တစ်ခုအဖြစ် မျက်ခြေမပြတ် စောင့်ကြည့်သွားစေချင်ပါသည်။

MCB ဘဏ်သည် ပုဂ္ဂလိကဘဏ်လုပ်ငန်းများ ကျယ်ပြန့်ထွန်းကားလာစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ၁၉၉၁ခုနှစ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အထူးကုမ္ပဏီ အက်ဥပဒေနှင့်အညီ ပုဂ္ဂလိကဘဏ်တစ်ခုအဖြစ် တည်ထောင်ခဲ့ပါသည်။ ၁၉၉၂ ခုနှစ်တွင် ပထမ ပုဂ္ဂလိကဘဏ်နှင့်အတူ တစ်နှစ်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းလိုင်စင်ကို ရရှိခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင် ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီတစ်ခုအဖြစ် ဝင်ရောက်နိုင်ခဲ့ ပါသည်။



စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အထူးစီးပွားရေးဘဏ်လုပ်ငန်းတစ်ခုအဖြစ် တည်ထောင်ခဲ့သောကြောင့် ဘဏ်လုပ်ငန်းအကြောင်းအရာများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဓိကကျသည့် အစိုးရလမ်းစဉ်များက အလွန်အကျိုးသက်ရောက်မှုရှိလှပေသည်။ အဓိက လုပ်ငန်းလုပ်ဖော်ကိုင်ဖက်အနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တိုးတက်ဖွံ့ဖြိုးရေး ကို ဦးစားပေးသော ကုန်သွယ်ရေးနှင့်စပ်လျဉ်းသော ပို့ကုန်၊ သွင်းကုန် စီးပွားရေးလုပ်ငန်းများ ဖြစ်ကြပါ သည်။ ငွေလွှဲစာတမ်း (Letter of Credit) နှင့် ဘဏ်မှအာမခံခြင်း (Bank Guarantee) နှင့် ပို့ကုန်၊ သွင်း ကုန်ဖြင့် ပတ်သက်သော ချေးငွေဆိုင်ရာအတွေ့အကြုံများစွာ ရှိနေသည့်အပြင် ဘဏ္ဍာရေးဝန်ဆောင်မှု နယ်ပယ်အတွင်း အသိပညာ၊ အတတ်ပညာများစွာတို့ကို စုဆောင်းပိုင်ဆိုင်ထားသောကြောင့် အများပြည် သူတို့၏ အသုံးပြုရန် လွယ်ကူသော ဘဏ်တစ်ခုအဖြစ် လူသိများလှပါသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးမြှင့်တင်ရေးလောကီအတွက် ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သော လုပ်ငန်းများ ပိုမိုအကျိုးဖြစ်ထွန်းလာစေရန် အချိန်နှင့်တပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဥပမာ ပို့ကုန်၊ သွင်းကုန်လိုင်စင်နှင့်စပ်လျဉ်း၍ e-payment စနစ်ကို ထည့်သွင်းထားခြင်း ဖြစ်ပါသည်။ e-payment စနစ် ထည့်သွင်းအသုံးမပြုမီကာလတွင် သွင်းကုန်၊ ထုတ်ကုန် လိုင်စင်ကြေးများကို နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအထိ လုပ်ငန်းရှင်များကိုယ်တိုင် သွားရောက်ရန်လိုအပ်ပြီး ငွေသားဖြင့် ပေးချေခဲ့ရပါသည်။ သို့သော် ဤစနစ်သို့ပြောင်းလဲပြီးနောက်ပိုင်းမှစ၍ လုပ်ငန်းရှင်များ ကိုယ် တိုင် သွားရောက်ထည့်သွင်းပေးဆောင်ရန် မလိုအပ်တော့သည့်အပြင် ငွေသားအစား MCB ဘဏ်မှတစ်ဆင့် လွှဲပြောင်းပေးလာနိုင်ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ပုဂ္ဂလိကကုမ္ပဏီများအနေနှင့် အင်မတန် အချိန်ကုန် သက်သာလာခဲ့ပြီ ဖြစ်ပါသည်။ ဤစနစ်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ MCB ဘဏ် တစ်ခုတည်းသာ ခွင့်ပြုထားခြင်းဖြစ်သည့်အတွက် MCB ဘဏ်အတွက်များစွာ အဖိုးတန်သည့် တစ်ဦး တည်းပိုင် ဝင်ငွေရလမ်းတစ်ခု ဖြစ်နေပါသည်။

ပုံ(၁) ဘဏ်စာရင်းအရေအတွက်နှင့် ပို့ကုန်သွင်းကုန်လိုင်စင်အရေအတွက်တို့၏ အနေအထား

ခုနှစ်	ဘဏ်စာရင်းအရေအတွက်	သွင်းကုန်ထုတ်ကုန်လိုင်စင်အရေအတွက်
၂၀၀၈	၇၉၈	၃၇၀၂၂
၂၀၀၉	၇၃၁	၄၅၀၇၉
၂၀၁၀	၇၁၁	၅၈၃၉၁
၂၀၁၁	၅၅၉၀	၆၆၆၄၀
၂၀၁၂	၇၂၀၄	၇၇၄၇၉
၂၀၁၃	၉၀၂၆	၂၅၅၆၃၁
၂၀၁၄	၁၀၇၃၂	၁၇၀၉၆၀
၂၀၁၅	၁၂၉၅၂	၁၈၂၈၃၂

ကိုးကားချက် : MCB ဘဏ်၏ စာရွက်စာတမ်းများမှတစ်ဆင့် စာရေးသူမှ စုစည်းသည်။



ကူးသန်းရောင်းဝယ်ရေးဘဏ် စုစုပေါင်း (၂၁) ဘဏ်ရှိသည့်အနက် MCB ဘဏ်၏ စုစုပေါင်း ပိုင်ဆိုင်မှု (Total Asset) သည် ဘဏ်များအားလုံး၏ (၁%) ခန့်သာ ရှိပါသည်။ MCB ဘဏ်၏ စုစုပေါင်း ပိုင်ဆိုင်မှုတစ်ခုတည်းကိုသာ ကြည့်လျှင် ပမာဏကြီးမားသည်ဟု မဆိုနိုင်သော်လည်း၊ မြန်မာနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဘဏ်များ၏ ထူးခြားချက်များမှာ (က) ထိပ်တန်းဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်သည်ဘဏ်များအားလုံး၏ (၄၂%) ခန့်ရှိသော ပိုင်ဆိုင်မှုပမာဏကြီးကို ပိုင်ဆိုင်ထားသောအခြေအနေ ဖြစ်နေခြင်း၊ (ခ) အဆင့် (၉) နောက်ပိုင်း ဘဏ်များ၏ စုစုပေါင်းပိုင်ဆိုင်မှု (Total Asset) သည် ပမာဏအတိုင်း အတာတွင် ကြီးကြီးမားမား ကွာဟချက်မရှိခြင်းတို့ကြောင့် အနာဂတ်ကာလတွင် ကြိုးပမ်းဆောင်ရွက်မှု ရလဒ်နှင့်အတူ MCB ဘဏ်၏အဆင့်သည်လည်း အဆင့် (၁၀) အတွင်း ဝင်လာနိုင်ချေ အပြည့်အဝ ရှိသည်ဟု တွေးမြင်နိုင်ပါသည်။ ဤအချက်အားအခြေခံ၍ သုံးသပ်ကြည့်လျှင် စုစုပေါင်းပိုင်ဆိုင်မှု (Total Asset) ပမာဏ ညီတူနီးပါးရှိသော ပထမပုဂ္ဂလိကဘဏ်နှင့် အပြိုင်အဆိုင်ဖြစ်လာနိုင်ချေ ရှိပါသည်။

ပုံ(၂) ထိပ်တန်းဘဏ်(၁၀) ခု၏စုစုပေါင်းပိုင်ဆိုင်မှုရာခိုင်နှုန်းအနေအထား (၂၀၁၆ခုနှစ်မတ်လကုန် %)

1	Kanbawza Bank	42
2	Ayeyarwaddy Bank	14
3	Co-operative Bank	10
4	Myawaddy Bank	6
5	Myanmar Apex Bank	6
6	Yoma Bank	6
7	United Amara Bank	3
8	Global Treasure Bank	3
9	Asia Green Development Bank	2
10	Myanmar Oriental Bank	2


ကိုးကားချက် : GIZ ၏ စာရွက်စာတမ်းများမှတစ်ဆင့် စာရေးသူမှ စုစည်းသည်။

၂၀၁၆ခုနှစ်၊ မတ်လအထိ MCB ဘဏ်၏ ဘဏ်ခွဲအရေအတွက်စုစုပေါင်းမှာ (၂၁) ဘဏ်၊ ဝန်ထမ်းအရေအတွက်စုစုပေါင်းမှာ (၅၆၀) ဦးရှိပါသည်။ ဘဏ်ခွဲ(၂၁)ဘဏ်ရှိသည့်အနက် မြေပိုင်ဆိုင်မှုအနေအထားတွင် ဘဏ်ခွဲ (၁၄) ဘဏ်သည် ဘဏ်ပိုင်အဖြစ်ပိုင်ဆိုင်ထားခြင်း၊ ဘဏ်ခွဲ (၃) ဘဏ်သည် ကာလတို ငှားရမ်းစာချုပ်ဖြင့် ငှားရမ်းခြင်း၊ ဘဏ်ခွဲ (၄) ဘဏ်သည် ကာလရှည်ငှားရမ်းစာချုပ်ဖြင့် ငှားရမ်းထားခြင်းဖြစ်ပါသည်။ ထို့အပြင် ဘဏ်ခွဲဖွင့်လှစ်သောနှစ်များမှာ ဘဏ်ခွဲ (၂၁) ဘဏ်အနက် ဘဏ်ခွဲ (၁၉) ဘဏ်ကို ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းအချက်ကို ကြည့်ခြင်းအားဖြင့် MCB ဘဏ်သည် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ထဲထဲဝင်ဝင် စတင်လုပ်ဆောင်ခဲ့သည်မှာ ၂၀၁၀ ခုနှစ် နောက်ပိုင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဘဏ်ခွဲများ၏အတိုင်းအတာများကို ကြည့်လျှင်လည်း ကြီးကြီးမားမား မတွေ့ရဘဲ ဘဏ်ခွဲတစ်ခုတွင် အများဆုံး ဝန်ထမ်းဦးရေ (၄၀) ဦးအထိ ထားရှိသော ဘဏ်ခွဲများဖြစ်ပြီး၊ အနည်းဆုံး ဝန်ထမ်းဦးရေ (၁၀) ဦးအောက်ရှိသော ဝန်ထမ်းထားရှိမှုမှာ အများစုဖြစ်နေသောကြောင့် သင့်တော်သလို ပြင်ဆင်ဆောင်ရွက်နိုင်သည်ဟု ဆိုနိုင်ပါသည်။



MCB ဘဏ်၏ အမှန်တကယ် ကျယ်ကျယ်ပြန့်ပြန့် ဘဏ်လုပ်ငန်းစတင်လည်ပတ်မှုသည် ၂၀၁၀ ခုနှစ် နောက်ပိုင်းဖြစ်သည်ဆိုသော အချက်ကို ချေးငွေထုတ်ချေးသည့်ဝန်ဆောင်မှု အတက်အကျကို ကြည့်ခြင်းအားဖြင့်လည်း သိသာနိုင်ပါသည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နှစ်စဉ်ချေးငွေထုတ်ချေးသည့် အတက်အကျပမာဏကို ကြည့်လျှင် ၂၀၀၈ ခုနှစ် နှင့် ၂၀၀၉ ခုနှစ်၏ ချေးငွေထုတ်ချေးငွေပမာဏသည် အနည်း ငယ်မျှသာ ရှိခဲ့သော်လည်း ၂၀၁၀ ခုနှစ်မှစ၍ စတင်များပြားလာပြီး ၂၀၁၅ ခုနှစ်တွင် ချေးငွေထုတ်ချေးသည့် ပမာဏသည် ၂၀၁၀ ခုနှစ်ထက် (၅.၇) ဆအထိ သိသိသာသာ တိုးတက်လာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ မတ်လပိုင်းတွင် အရင်းအတိုးပေးဆပ်ရန် ပျက်ကွက်သော ချေးငွေများအချိုး (Non-Performing Loan Ratio) မှာ ၂.၆၉% မျှသာ ရှိပါသည်။

ပုံ(၃) ချေးငွေထုတ်ချေးငွေပမာဏ အတက်အကျ (ကျပ်သန်းပေါင်း)



ကိုးကားချက် : MCB ဘဏ်မှတစ်ဆင့် စာရေးသူမှ စုစည်းသည်။

MCB ဘဏ်သည် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ထဲထဲဝင်ဝင်စတင်လုပ်ဆောင်ခဲ့သော ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဘဏ်အပ်ငွေပမာဏနှင့် အကျိုးအမြတ်ငွေ (အခွန်ပေးဆောင်ပြီး) တို့ကို နှိုင်းယှဉ်ကြည့် လျှင် ဘဏ်အပ်ငွေပမာဏသည် (၁၂၂) ဘီလီယံကျပ်မှ (၁၄၄၃) ဘီလီယံကျပ် အထိလည်းကောင်း၊ အကျိုး အမြတ်ငွေ(အခွန်ပေးဆောင်ပြီး)သည် (၅) ဘီလီယံကျပ်မှ (၅၃) ဘီလီယံကျပ် အထိလည်းကောင်း အသီး သီး (၁၀) ဆကျော်အထိ တိုးတက်များပြားလာကြောင်း တွေ့ရှိရပါသည်။


၂၀၁၆ ခုနှစ်၊ မတ်လအထိ MCB ဘဏ်၏ချေးငွေ ထုတ်ချေးနေသည့်နယ်ပယ်များကို လေ့လာ သုံးသပ်ကြည့်လျှင် လက်လီ၊ လက်ကား လုပ်ငန်းများဖြစ်ကြောင်း တွေ့ရှိရပြီး ပထမအများဆုံး ချေးငွေ ပမာဏမှာ- ၃၅.၉% အထိရှိခဲ့ကြောင်း တွေ့ရပါသည်။ ထို့နောက် ဝန်ဆောင်မှုလုပ်ငန်းများထံ ချေးငွေ ဝန်ဆောင်မှု ထုတ်ချေးမှုသည် ဒုတိယအများဆုံးချေးငွေပမာဏ ၂၆.၅% နှင့် စက်ရုံလုပ်ငန်းများထံ ချေးငွေ ဝန်ဆောင်မှု ထုတ်ချေးမှုသည် တတိယအများဆုံးချေးငွေပမာဏ ၂၂.၅% အသီးသီးဖြစ်ပါသည်။ အထက် တွင် ဖော်ပြခဲ့သည့်အတိုင်း MCB ဘဏ်၏ အစုရှယ်ယာရှင်များမှာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး



ဝန်ကြီးဌာနမှ ပါဝင်သည့်အလျှောက် အရောင်း၊ အဝယ် မိတ်ဖက် အများစုမှာ ကုန်သွယ်ရေးနှင့် ဆက်စပ်သောကုမ္ပဏီများ ဖြစ်သောကြောင့် ဤအချက်အလက်မှ ဆုံးဖြတ်ကြည့်ရမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်ရေးနှင့်ဆက်စပ်သော ကုမ္ပဏီဟုဆိုပါက အများစုမှာ လက်လီလက်ကား လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လယ်ယာလုပ်ငန်း နှင့်မွေးမြူရေး လုပ်ငန်းများထံ ဘဏ်ချေးငွေထုတ်ချေးမှု ရာခိုင်နှုန်းမှာ အင်မတန်နည်းပါး ပြီး ၀.၅% ခန့်မျှသာ ရှိနေသေးကြောင်း တွေ့ရသည်။ လယ်ယာသားငါးလုပ်ငန်းနယ်ပယ်နှင့် ပတ်သက် လျှင် Global Treasure Bank မှ အရှိန်အဟုန်နှင့် ဘဏ်ချေးငွေထုတ်ချေးမှုကို လုပ်ဆောင်လျက်ရှိပြီး ယင်း အားသာချက်ဖြင့် ဘဏ်များအကြားတွင် လယ်ယာသားငါးလုပ်ငန်းအတွက် ချေးငွေဝန်ဆောင်မှုရယူ အသုံး ပြုသူများအား အဓိကဆွဲဆောင် ရွေးချယ်လျက်ရှိပါသည်။


သို့သော် MCB ဘဏ်သည် တောင်သူလယ်သမားများအား လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူရာတွင် အဆင်ပြေပြေ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန်အတွက် ချို့သာသောအတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါသည်။ ထို့အပြင် အများပြည်သူအနေဖြင့် အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သော အခြားချေးငွေထုတ်ချေးမှု ဝန်ဆောင်မှုများမှာလည်း မော်တော်ကားဝယ်ယူမှု၊ အိမ်ယာဝယ်ယူမှုနှင့် မိုဘိုင်းဖုန်းဝယ်ယူမှုစသည့်တို့ကိုလည်း ချို့သာသောချေးငွေအတိုးနှုန်းဖြင့် ဝန်ဆောင်မှုပေးလျက် ရှိပါသည်။

ပုံ(၄) အခွန်ပေးဆောင်ပြီးနောက်အကျိုးအမြတ် (၂၀၁၀ခုနှစ်နှင့် ၂၀၁၆ခုနှစ်တို့ကိုယှဉ်တွဲပြခြင်း)



ကိုးကားချက် : MCBစာရွက်စာတမ်းမှတဆင့်စာရေးသူမှစုစည်းသည်။

ပုံ(၅) လုပ်ငန်းအသီးသီးထံသို့ ချေးငွေထုတ်ချေးမှုရာခိုင်နှုန်း (%)



ကိုးကားချက် : MCB ဘဏ်၏ စာရွက်စာတမ်းမှတစ်ဆင့် စာရေးသူမှ စုစည်းသည်။

MCB ဘဏ်၏ အခြားသောချေးငွေထုတ်ချေးမှုအခြေအနေကို လေ့လာကြည့်မည်ဆိုလျှင် အသေးစားနှင့် အလတ်စားလုပ်ငန်းများအား ချေးငွေထုတ်ချေးပေးခြင်းကို JICA မှကူညီပံ့ပိုးမှုတစ်ခုဖြစ်သည့် 2 StepLoan ကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ၎င်းဝန်ဆောင်မှုများမှာ MCB ဘဏ်အပါအဝင် အခြားဘဏ်(၆)ဘဏ်တွင်လည်း အကောင်အထည်ဖော် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ချေးငွေ ဝန်ဆောင်မှုပေးသည့် 2 StepLoan ပုံစံမှာ (က) JICA မှ အတိုးနှုန်းသက်သက်သာသာဖြင့် မြန်မာနိုင်ငံတော် အစိုးရထံသို့ ထုတ်ချေးပေးပြီး၊ မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် တစ်နှစ်လျှင်၄%ဖြင့် MCBဘဏ်ထံသို့ ထုတ်ချေးခြင်း၊ (ခ) MCB ဘဏ်မှ ထိုအရင်းအနှီးငွေကိုအသုံးပြု၍ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ထံတစ်နှစ်လျှင် ၈.၅% ဖြင့် ချေးငွေထုတ်ချေးပေးခြင်း ဖြစ်ပါသည်။ ဤစနစ်ကိုအသုံးပြုခြင်းအားဖြင့် MCB ဘဏ်သည် ၄.၅% ရှိသော အတိုးကွာဟမှုအား ဝင်ငွေတစ်ရပ် အနေဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။

MCB ဘဏ်၏ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် စတင်လုပ်ဆောင်ခဲ့ချိန်မှာ ၂၀၁၀ ခုနှစ် နောက်ပိုင်းဖြစ်၍ အခြားဘဏ်များနှင့်နှိုင်းယှဉ်ကြည့်လျှင် ဘဏ်ဝန်ဆောင်မှု အမယ်သစ်များစွာ (New Products)များကို ဖန်တီးပေးခြင်းတို့တွင် သက်တမ်းနုနယ်သေးသည့်အတွက် အနာဂတ်ကာလတွင် အရှိန်အဟုန်ကောင်းစွာဖြင့် ဝန်ဆောင်မှုများ ပေးသွားနိုင်ရန် ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်သွားရန် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်ကာလအတွင်း စုစုပေါင်းဘဏ်ခွဲ (၅၀) ဘဏ်အထိ တိုးချဲ့ဖွင့်လှစ်သွားရန် စီမံကိန်းရေးဆွဲလျက်ရှိပါသည်။ အနာဂတ်ကာလတွင် ဘဏ်ခွဲပေါင်း (၅၀) ဘဏ်အနက် ဘဏ်ခွဲ (၂၆) ဘဏ်အတွက် မြေနေရာဝယ်ယူသွားရန်နှင့် ကျန်သောဘဏ်ခွဲ(၂၄) ဘဏ်အတွက် မြေနေရာ ငှားရမ်းအသုံးပြုသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းများသည် MCBဘဏ်၏အနာဂတ်ကာလတွင် အမြတ်ဝင်ငွေများ ပိုမိုများပြားလာစေရန် အရေးပါသောအချက်များအနေဖြင့် ဖိတ်ခေါ်ကြိုဆိုသင့်သောအကြောင်းအရာများပင် ဖြစ်ပါသည်။



မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ်များအပေါ်တွင် အများပြည်သူတို့သည် ယုံကြည်စိတ်ချမှု နည်းပါးသောကြောင့် ယနေ့အထိတိုင် ဘဏ်များ၏ ဝန်ဆောင်မှုများကို တွင်တွင်ကျယ်ကျယ် အသုံးမပြုဘဲ ဘဏ်စာရင်း ဖွင့်လှစ် ထားရှိမှု နည်းပါးသော အခြေအနေဖြစ်ပါသည်။ လက်ရှိကာလတွင် ဘဏ်အပ်ငွေအပေါ်မှ အတိုးနှုန်းရရှိခြင်းနှင့် မိုဘိုင်းဘဏ်စနစ်တို့ဖြင့် အဆင်ပြေပြေ သုံးစွဲနိုင်မှု စသည့်အချက်များကြောင့် ဘဏ်စာရင်း ဖွင့် လှစ်ထားရှိသူများ တဖြည်းဖြည်း များပြားလာသည်နှင့်အမျှ MCB ဘဏ်၏ ဘဏ်ခွဲများ အသစ်ဖွင့်လှစ်မှု နှင့်အတူ ဘဏ်အပ်ငွေပမာဏများမှာလည်း ပိုမိုတိုးတက်လာစေနိုင်သည်ဟု ခန့်မှန်းရပါသည်။ နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အများပြည်သူတို့ထံမှ ဘဏ်အပ်ငွေပမာဏများများရှိမှသာ ဘဏ်များသည် စီးပွားရေးလုပ်ငန်းများထံသို့ ချေးငွေများ ထုတ် ချေးပေးနိုင်မည် ဖြစ်ပေသည်။ သို့မှသာ ဘဏ်များအတွက် အကျိုးအမြတ် ပိုမိုရရှိနိုင်မည် ဖြစ်သည်။

ပုံ(၆) ဘဏ်ခွဲတိုးချဲ့ ဖွင့်လှစ်မှု မဟာဗျူဟာ အခြေအနေ

ခုနှစ်	မြေနေရာဝယ်ယူမှု	မြေနေရာဌာရမ်းမှု	စုစုပေါင်း
၂၀၁၆-၂၀၁၇	၄	၂	၆
၂၀၁၇-၂၀၁၈	၄	၃	၇
၂၀၁၈-၂၀၁၉	၅	၅	၁၀
၂၀၁၉-၂၀၂၀	၆	၆	၁၂
၂၀၂၀-၂၀၂၁	၇	၈	၁၅
စုစုပေါင်း	၂၆	၂၄	၅၀

ကိုးကားချက် : MCB ဘဏ်၏ စာရွက်စာတမ်းမှတစ်ဆင့် စာရေးသူမှ စုစည်းသည်။

MCB ဘဏ်သည် ဘဏ်ခွဲတိုးချဲ့ဖွင့်လှစ်မှုနှင့်အတူ ဝန်ဆောင်မှုအမယ်သစ်များလည်း ပိုမိုများပြားလာမည်ဟု ခန့်မှန်းရပါသည်။ ထို့အတွက် ဝန်ထမ်းများ၏စွမ်းဆောင်ရည် မြင့်မားစေရေး၊ လုပ်ငန်းစဉ်များ ထိထိရောက်ရောက် လုပ်ကိုင်နိုင်စေရေး၊ Compliance စနစ်ဖွဲ့စည်းနိုင်ရေး စသည်တို့ လိုအပ်လာမည်ဖြစ်ပါသည်။ MCB ဘဏ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက် နိုင်ငံတကာမှ ဘဏ်လုပ်ငန်းအတွေ့အကြုံများစွာရှိသော နိုင်ငံခြားသားဝန်ထမ်းများနှင့်အတူ သင်ယူလုပ်ဆောင်သွားရန် စီစဉ်နေပါသည်။ ဘဏ်လုပ်ငန်းစဉ်များ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အလိုငှာ အဆင့်မြင့်နည်းပညာများကို ဝယ်ယူသုံးစွဲပြီး စနစ်တကျ ရင်းနှီးမြှုပ်နှံခြင်းဖြင့် သမားရိုးကျဘဏ်လုပ်ငန်းစနစ်မှ ကွန်ပျူတာစနစ်သို့ ပြင်ဆင်ပြောင်းလဲသွားရန် လုပ်ဆောင်နေလျက်ရှိပါသည်။

အနာဂတ်ကာလတွင် လုပ်အားခ မြင့်တက်မှုကို စဉ်းစားကြည့်မည်ဆိုလျှင် အထက်ပါလုပ်ဆောင်ချက်များကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်မည်ဆိုပါက လုပ်အားခမြင့်တက်မှု အသုံးစရိတ်ကို နည်းသည်ထက်နည်းအောင် သုံးစွဲနိုင်မည့် အကျိုးကျေးဇူးများကို ရရှိလာမည်ဖြစ်ပါသည်။ သို့သော် ကွန်ပျူတာစနစ်သို့ ရင်းနှီးမြှုပ်နှံရာတွင် ကုန်ကျစရိတ်များစွာ သုံးစွဲရမည်ဖြစ်သည့်အတွက် မည့်ကဲ့သို့သော ကွန်ပျူ



တာနည်းစနစ် ထည့်သွင်းရင်းနှီးမြှုပ်နှံမည်ကို ချိန်ဆကာ ထည့်သွင်းစဉ်းစားသင့်ပါသည်။ Compliance စနစ် ဖွဲ့စည်းမှုနှင့်စပ်လျဉ်း၍ ဘဏ်၏ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူလိုက်နာဆောင်ရွက်မှုတို့ အရေးတကြီးလို အပ်ပြီး ၎င်းအချက်တို့မှာလည်း ကုမ္ပဏီ၏တန်ဖိုး မြှင့်တင်သွားရန် အကျိုးရှိသောနည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။ ထို့ကြောင့် ပြည်ပမှနည်းပညာများကို မှီငြမ်းကိုးကား ဝယ်ယူအသုံးပြုကာ အမြန်ဆုံး Compliance စနစ်ဖွဲ့ စည်းတည်ထောင်သွားသင့်ပါသည်။

အနာဂတ်ကာလတွင် မြန်မာနိုင်ငံ၏ စီးပွားရေး ပိုမိုတိုးတက်လာစေရန်အတွက် လယ်ယာလုပ်ငန်းမှ ကုန်ထုတ်လုပ်ငန်းဆီသို့ အသွင်ကူးပြောင်းနိုင်ရန် ဖွဲ့စည်းပုံအပြောင်းအလဲ ဖြစ်ပေါ်မှု၊ တနည်းအားဖြင့် စက် မှုလုပ်ငန်းအဖြစ်သို့ အဆင့်ဆင့်ကူးပြောင်းသွားရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် မြေဆီမြေနှစ်ကောင်း များ ရှိသည့်အပြင် ရေသယံဇာတများလည်း ပေါများ ကြွယ်ဝသောကြောင့် စက်မှုလုပ်ငန်းသို့ အသွင်ကူး ပြောင်းခြင်းဟု ဆိုသော်လည်း ရုတ်တရက် အီလက်ထရောနစ်ပစ္စည်းများနှင့် ကူးသန်းသွားလာရေး စက်ပစ္စည်းများ စသည့် စက်မှုလုပ်ငန်းပစ္စည်းများ ထုတ်လုပ်ရန်မဟုတ်ဘဲ လယ်ယာထွက်ကုန်များနှင့် ရေ သယံဇာတထွက်ကုန်များကို ထုတ်လုပ်ခြင်းမှ စတင်လျှင် ပိုမိုသင့်တော်လိမ့်မည် ဖြစ်ပေသည်။

လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ကာ နိုင်ငံခြားဝင်ငွေရယူခြင်းနှင့်အတူ ပိုမိုခေတ်မီ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ဆီသို့ လှေကားထစ်တစ်ထစ်ချင်းဆီ လှမ်းချီသွားမည်ဆိုပါက စက်မှု နိုင်ငံတော်အဖြစ် အသွင်ကူးပြောင်းသွားနိုင်မည် ဖြစ်ပါသည်။ မျက်မှောက်ကာလတွင် MCB ဘဏ်သည် လယ်ယာသားငါးလုပ်ငန်း၊ ကုန်သွယ်ရေးနှင့်စပ်လျဉ်းသော စီးပွားရေးလုပ်ငန်းများထံ ကူညီပံ့ပိုးရာတွင် တစိုက်မတ်မတ် အားသွန်ခွန်စိုက် လုပ်ဆောင်လျှက်ရှိပါသည်။ မကြာတော့မည့် အနာဂတ်ကာလတွင် ပို့ကုန်၊ သွင်းကုန် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်ကာ ပုံမှန်အတိုင်း တိုးတက်သွားမည်ဆိုပါက MCB ဘဏ်အနေဖြင့်လည်း ချေးငွေများ ပိုမိုထုတ်ချေးနိုင်မှု အခွင့်အလမ်းများ ရရှိလာကာ အကျိုးအမြတ်များလည်း တိုးမြှင့်လာမည်ဖြစ်ပါသည်။ MCB ဘဏ်သည် မဝေးတော့သည့် အနာဂတ်ကာလတွင် ရွှေ့ရောင်အခွင့်အလမ်းများစွာဖြင့် တိုးတက်ရန် အလားအလာ မြင့်မားသော ဘဏ်တစ်ခုအဖြစ် မျက်ခြေမပြတ် စောင့်ကြည့်သွားစေချင်ပါသည်။